

Indorama Ventures အများပိုင် ကုမ္ပဏီ လီမိတက်

စီးပွားဖက်များနှင့် ပြိုင်ဖက်များဆိုင်ရာ မူဝါဒ

(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော
ဒါရိုက်တာများဘုတ်အဖွဲ့ အစည်းအဝေး အမှတ် ၂/၂၀၁၃ အတည်ပြုချက်အရ)

မှတ်ချက်

ဤမူဝါဒတွင် ပါဝင်သော အကြောင်းအရာများသည် ပြည်နယ်အတွင်း တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းမှုများရှိပါက အဆိုပါတည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသာ အတည်ဖြစ်သည်။

စီးပွားဖက်များနှင့် ပြိုင်ဖက်များဆိုင်ရာ မူဝါဒ

Indorama Ventures နှင့် ၎င်း၏ စီးပွားဖက်များ၊ လက်အောက်ခံလုပ်ငန်းခွဲများသည် စီးပွားရေးလုပ်ငန်းကျင့်ဝတ်များကို သမာသမတ်ကျကျ လုပ်ကိုင်ရန် ထားရှိသည့်ကတိကဝတ်ကို အထူးအလေးထားပါသည်။ Indorama Ventures သည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် အတူအလုပ်လုပ်သည့်အခါ ထုတ်ကုန်၏လုံခြုံစိတ်ချရမှု၊ အရည်အသွေးနှင့် လုပ်ငန်းတည်တံ့မှုတို့ကို အမြင့်ဆုံးစံနှုန်းရရှိစေရန် အာမခံပါသည်။ ပြီးပြည့်စုံမှုသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ အလေးထားရဆုံး လက္ခဏာနှင့် ယဉ်ကျေးမှုဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဥပဒေအရလိုအပ်ချက်ထက်ပိုသော ကျင့်ဝတ်နှင့် ပိုမိုအဆင်ပြေသော ဈေးနှုန်းတို့ရရှိရန် အာမခံပါသည်။ Indorama Ventures သည်သင့်တင့်မျှတသော၊ ရိုးဖြောင့်သော၊ လူမှုနယ်ပယ်တွင် တာဝန်ယူသည့်အပြုသဘောနှင့် အလုပ်လုပ်ကိုင်သော စီးပွားရေးလက်တွဲဖော်များနှင့် အတူတကွ လက်တွဲအလုပ်လုပ်လိုပါသည်။

ကျွန်ုပ်တို့အနေဖြင့် သင်၏စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်နေသော အလုပ်သမားများကို လုပ်ငန်းခွင်ကျင့်ဝတ်နှင့် မှန်ကန်ဖြောင့်မတ်မှု အဆင့်အတန်းအမြင့်ဆုံးဖြင့် လုပ်ကိုင်စေချင်သကဲ့သို့ ကျွန်ုပ်တို့၏ စီးပွားရေးလက်တွဲဖော်များသည် ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်သော ကိစ္စရပ်များတွင် အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျင့်ဝတ်နှင့်လိုက်နာရန်များကို အဆင့်မြင့်မြင့်ထားရှိရန် မျှော်မှန်းပါသည်။

စည်းမျဉ်းများနှင့် ဥပဒေများကို သိရှိနားလည်ရန်နှင့် လိုက်နာရမည့် တာဝန်နှင့်ဝတ္တရား

ကျွန်ုပ်တို့၏ စီးပွားရေးလက်တွဲဖော်များဆိုင်ရာ စံနှုန်းကို စာကြောင်းတစ်ကြောင်းတည်းဖြင့် အကျဉ်းချုံးနိုင်ပါသည်။

"ကျွန်ုပ်တို့သည် အပြန်အလှန်လေးစားမှုအပြည့်ရှိသော လုပ်ငန်းခွင်တွင် လွတ်လပ်သော၊ မျှတပြီးတရားဝင်သော လုပ်ကိုင်ပုံဖြင့် စီးပွားရေးလုပ်ငန်းပါသည်။"

ကျွန်ုပ်တို့၏စီးပွားရေးလုပ်ငန်းများကို အောက်ပါနည်းလမ်းများအတိုင်းဆောင်ရွက်ပါသည်။

- လွတ်လပ်ပြီးမျှတသော ပြိုင်ဆိုင်မှုများကိုကြိုဆိုပါသည်။
- တည်ဆဲဥပဒေများကို လိုက်နာပါသည်။
- လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာတရား၊ အသက်အရွယ်၊ နိုင်ငံသားနှင့် အခြားသော ကိုယ်ရေးအချက် အလက်များကို မခွဲခြားပဲ အားလုံးအပေါ် လေးစားမှုရှိပါသည်။

ကြေငြာများ ထားရှိခြင်းနှင့်ပတ်သက်သော လမ်းညွှန်ချက်များ

Indorama Ventures မှပုံနှိပ်ဖြန့်ဝေခြင်းဖြင့်စစ်တမ်းကောက်ယူသည့် ဆုပေးပွဲများတွင် ကုမ္ပဏီ သို့မဟုတ် အလုပ်အမှုဆောင်သည် ပါဝင်ယှဉ်ပြိုင်နေသူဖြစ်ပါက တရားဝင်ရလဒ်များ မထွက်ပေါ်သေးမီ မဲဆွယ်ဖြားယောင်းသော ကြေညာများကို ပုံနှိပ်ထုတ်ဝေမှုများတွင် ထည့်သွင်းခြင်းကို တားမြစ်သည့် မူဝါဒအား ထပ်မံထုတ်ပြန်ပါသည်။ Indorama Ventures မှထိုသို့ ပုံနှိပ်ဖြန့်ဝေခြင်းများ၌ ကြေညာများထည့်သွင်းခြင်းကို ဈေးကွက်မဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသဟု ယူဆသော်လည်း ဆုပေးပွဲတွင် ကုမ္ပဏီ သို့မဟုတ် အလုပ်အမှုဆောင်၏ ဆုရရှိမှုအပေါ် အဆိုပါကြေညာများ၏ သက်ရောက်မှုရှိနိုင်သည်ဆိုသည့် သံသယမဖြစ်စေရန် ရလဒ်များ ထုတ်ပြန်ပြီးမှ ကြေညာများ ထည့်သွင်းရပါမည်။

- (က) ကျွန်ုပ်တို့သည် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် လေးစားမှုတို့အပေါ် အခြေခံပြီး ကျွန်ုပ်တို့နှင့်အတူ လက်တွဲလုပ်ကိုင်နေသော ကုန်ပစ္စည်းထောက်ပံ့သူများ၊ ရှယ်ယာရှင်များနှင့် အခြားလက်တွဲဖော်များနှင့် ခိုင်မာသော ဆက်ဆံရေးဖွံ့ဖြိုးလာရန် မျှော်မှန်းထားပါသည်။
- (ခ) ထိုသို့လက်တွဲနေစဉ် ကျွန်ုပ်တို့၏ လက်တွဲဖော်များသည် ကျွန်ုပ်တို့လိုက်နာနေသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ထုံးတမ်းများကို လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ပါသည်။
- (ဂ) Indorama Ventures ကုမ္ပဏီများအဖွဲ့သည် လုပ်ကိုင်အပ်သော လုပ်ငန်းများကို သင့်တင့်သော ပြိုင်ဆိုင်မှု၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အပြန်အလှန်လေးစားမှု

Indorama Ventures ကုမ္ပဏီသည် သာတူညီမျှသော အခွင့်အလမ်းနှင့် နှောင့်ယှက်မှုကင်းသော လုပ်ငန်းခွင် မူဝါဒကို ဖော်ဆောင်ရန် ကတိပြုပါသည်။ စီးပွားရေးလက်တွဲဖော်များသည် အလုပ်ခေါ်ယူခြင်းနှင့် အလုပ်ခန့်ခြင်းကိစ္စရပ်များ ဥပမာ။ ။အလုပ်လျှောက်ခြင်း၊ ရာထူးတိုးခြင်း၊ ဆုချခြင်း၊ သင်တန်းတက်ခွင့်၊ အလုပ်တာဝန်ခွဲဝေခြင်း၊ လစာနှင့်ခံစားခွင့်၊ စည်းကမ်းထိန်းသိမ်းခြင်း၊ အလုပ်မှရပ်နားခြင်း စသည်တို့နှင့် ပတ်သက်ပြီး လူမျိုး၊ အသားအရောင်၊ အသက်အရွယ်၊ ဇာတိနိုင်ငံ၊ မျိုးရိုး၊ မသန်စွမ်းမှု၊ စစ်ရေးနှင့်ပတ်သက်မှုနှင့် အခြားသော ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်ပြီး ခွဲခြားဆက်ဆံမှု တစ်စုံတစ်ရာမရှိစေရပါ။

Indorama Ventures ကုမ္ပဏီ၏ လုပ်ငန်းပတ်ဝန်းကျင်ကို တစ်ဦးတစ်ယောက်ချင်းစီ၏ ဂုဏ်သိက္ခာကို လေးစားသော၊ ခွဲခြားဆက်ဆံမှုများနှင့် နှောင့်ယှက်မှုများ ကင်းမဲ့သောလုပ်ငန်းပတ်ဝန်းကျင်အဖြစ် ထိန်းသိမ်းလိုပါသည်။ Indorama Ventures ၏မူဝါဒသည် ဥပဒေအရ လိုအပ်သည်ထက် ပိုမိုကာကွယ်ပေးနိုင်ရန် ရည်မှန်းထားပါသည်။

Indorama Ventures သည် ကုန်ပစ္စည်းများ၏ လုံခြုံမှုနှင့် အရည်အသွေးကို ဖောက်သည်များယုံကြည်စိတ်ချနိုင်ရန် တာဝန်ရှိပါသည်။ စီးပွားရေးလက်တွဲဖော်များသည် အစိုးရသတ်မှတ်ထားသော၊ သဘောတူထားသော

အရည်အသွေးနှင့် လုံခြုံမှု စံညွှန်းမှီသော ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ ပေးရန်မျှော်လင့်ပါသည်။ ထုတ်ကုန်၏ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်သော အကြောင်းကိစ္စတစ်စုံတစ်ရာ ရှိပါက Indorama Ventures ကိုချက်ချင်းအကြောင်းကြားရပါမည်။

ထုတ်ကုန်၏ လုံခြုံမှုနှင့် အရည်အသွေး

Indorama Ventures နှင့်၎င်းတို့၏ စီးပွားရေးလက်တွဲဖော်များအတွက် ပါဝင်ပစ္စည်းများနှင့် ထုတ်ကုန်များသည် အစားအသောက် ဘေးကင်းရေးနှင့်အရည်အသွေး စံညွှန်းများနှင့် ကိုက်ညီရန် အထူးအရေးကြီးပါသည်။ ထုတ်ကုန်၏ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးအတွက် စိုးရိမ်စရာရှိပါက စီးပွားရေးလက်တွဲဖော်များသည် Indorama Ventures ကိုချက်ချင်းအကြောင်းကြားရန် မျှော်လင့်ပါသည်။

အလုပ်လုပ်ကိုင်သော အခြေအနေများ

ကျွန်ုပ်တို့သည် ကာကွယ်နိုင်သော လုပ်ငန်းခွင် မတော်တဆမှုများကို ရှောင်ရှားနိုင်ရန် လုံခြုံပြီးသန့်ရှင်းသပ်ရပ်သော လုပ်ငန်းခွင်ထားရှိပေးသော၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် အဆင်ပြေရေးတို့ကို မြှင့်တင်ပေးသော စီးပွားရေးလက်တွဲဖော်များကို ရှာဖွေနေပါသည်။

ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းမျဉ်းစည်းကမ်းများ လိုက်နာပြီး သဘာဝသယံဇာတများကို စနစ်တကျတာဝန်ရှိရှိ သုံးစွဲသည့်ကိစ္စရပ်များတွင်။ ။ "စွန့်ပစ်ပစ္စည်းများလျှော့ချ ပယ်ဖျက်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုကို အနိမ့်ဆုံးဖြစ်ရန် ထိန်းသိမ်းခြင်း၊ ဈေးကွက်တောင်းဆိုချက်နှင့် ဧည့်သည်များ၏ရွေးချယ်မှုအပေါ် အခြေခံ၍ သဘာဝ၊ အော်ဂဲနစ်နှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်တို့ကို ရွေးချယ်နိုင်ခွင့်ပေးမှု၊ သဘာဝပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီသော စက်ရုံများတည်ထောင်နိုင်မှု"။ ။ ကျွန်ုပ်တို့၏ သဘောထားနှင့်တိုက်ဆိုင်သည့်အမြင်ရှိသော စက်ရုံများနှင့် စာချုပ်ချုပ်ဆိုထားပါသည်။

စီးပွားရေးဆိုင်ရာ လုပ်နည်းလုပ်စဉ်များ

Indorama Ventures သည် ၎င်း၏ စီးပွားရေးလက်တွဲဖော်များကို ပြိုင်ဆိုင်မှုအချက်အလက်များ၊ စီးပွားရေး သတင်းအချက်အလက်များနှင့် အခြားဉာဏ်စွမ်းဖြင့်ဖန်တီးမှုများတို့ကို ကိုင်တွယ်ရာတွင် သမာသမတ်ကျကျ ဥပဒေနှင့် အညီဆောင်ရွက်ပြီး၊ မျှတသောပြိုင်ဆိုင်မှု၊ ပြိုင်ဆိုင်မှုဥပဒေတို့ကို လိုက်နာပြီး ဈေးကွက်ရှာဖွေရာတွင်လည်း မှန်ကန်ပြီး တိကျမှုရှိမည်ဟုမျှော်လင့်ပါသည်။

ဉာဏ်စွမ်းဖြင့်ဖန်တီးမှုများ

Indorama Ventures မှပိုင်ဆိုင်ကြောင်း သတ်မှတ်ထားသော ကုန်သွယ်မှုအမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်အသားများ၊ အမှတ်တံဆိပ်များ၊ ဒီဇိုင်းများနှင့် အခြားဉာဏ်စွမ်းဖြင့်ဖန်တီးမှုများကို စီးပွားရေးလက်တွဲဖော်များမှ ခွင့်ပြုချက်မရှိပဲ သုံးစွဲခြင်းကို တားမြစ်ထားပါသည်။ စီးပွားရေးလက်တွဲဖော်များသည် ထောက်ခံချက်စာရွက်စာတမ်းမရှိပဲ မှပိုင်ခွင့်ပြုလုပ်ထားသော ပစ္စည်းများ၊ ကုမ္ပဏီကုန်သွယ်မှုအမှတ်အသားများ၊ ဒိုမိန်းအမည်များ၊ ပိုင်ဆိုင်ခွင့်များကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ဒေါင်းလုပ်ရယူခြင်း၊ ဖြန့်ဝေခြင်းနှင့် ကူးယူခြင်းများပြုလုပ်ခွင့် မရှိပါ။

ကုမ္ပဏီသတင်းအချက်အလက်နှင့် လျှို့ဝှက်အပ်သော သတင်းအချက်အလက်များ ကာကွယ်ရေး

လျှို့ဝှက်စီးပွားရေး သတင်းအချက်အလက်များကို ထိန်းသိမ်းကာကွယ်ရန်နှင့် Indorama Ventures အတွက်သာလျှင် ထိုအချက်အလက်များကို အသုံးပြုရန် စီးပွားရေးလက်တွဲဖော်များအားလုံးတွင် တာဝန်ရှိပါသည်။ လျှို့ဝှက်စီးပွားရေး သတင်းအချက်အလက်များတွင် အောက်ပါအချက်အလက်များသာမက အခြားမကန့်သတ်ထားသောအရာများ “ကုမ္ပဏီ၏ တီထွင်မှုများ၊ ကုန်သွယ်မှုလျှို့ဝှက်ချက်များ၊ စီးပွားရေးစီမံကိန်းများ၊ တွက်ချက်မှုများ၊ ရောင်းဝယ်မှု၊ ကုန်ကျစရိတ်နှင့် အမြတ် ပမာဏနှင့် မှန်းဆတွက်ချက်မှုများ၊ ကုန်ပစ္စည်းအသစ်ထုတ်လုပ်ခြင်းနှင့် ဈေးကွက် ရှာဖွေရေးစီမံကိန်းများ၊ ဖောက်သည်အချက်အလက်များနှင့် အစီအစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး အကြံအစည်များနှင့် သတင်းအချက်အလက်များ၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းစဉ်နှင့် နည်းလမ်းများ၊ ကိုယ်ရေး အချက်အလက်များ၊ အနာဂါတ်တွင် ဖြစ်လာဖွယ်ရှိသော ဝယ်ယူမှုများ၊ ခွဲထွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီမှ လျှို့ဝှက်အပ်သည်ဟု ယူဆသော သို့မဟုတ် ယူဆရန်အကြောင်းလုံလောက်သော ကိစ္စရပ်များ” ပါဝင်ပါသည်။

စီးပွားရေးလက်တွဲဖော်များအနေဖြင့် Indorama Ventures စီးပွားရေးလုပ်ငန်း၏ သတင်းအချက်အလက်များ၊ စီမံကိန်းများကို ဖွင့်ဟခြင်း၊ အသုံးပြုခြင်းတို့ကြောင့် Indorama Ventures အတွက်အရှက်ရစေခြင်း၊ ဆုံးရှုံးမှု တစ်စုံတစ်ရာမဖြစ်စေရန် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ထိန်းသိမ်းထားရန် မျှော်လင့်ပါသည်။

ကျွန်ုပ်တို့သည် စီးပွားရေးလက်တွဲဖော်များ၏ အလုပ်လုပ်နေသော နိုင်ငံများတွင် ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ မတူညီ ကွဲပြားမှုများ ကျယ်ပြန့်စွာရှိမည်ကို နားလည်လက်ခံထားပါသည်။ ဒေသတွင်းဥပဒေများနှင့် အခွန်စနစ်များသည် သတ်မှတ်စံနှုန်းများကို ပြောင်းလွယ်ပြင်လွယ်ဖြစ်စေရန် လိုအပ်မည်ဟု သိထားသော်လည်း ကျွန်ုပ်တို့၏ စီးပွားရေးလက်တွဲဖော်များအနေဖြင့် ယခုစာတမ်းပါ အမြင်၊ အယူအဆနှင့် နိယာမတို့ကို လိုက်နာကျင့်သုံးမည်ဟု မျှော်လင့်ပါသည်။